



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်ကြော်ငြာစာအမှတ် ၂၁၆ / ၂၀၂၃

၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်
(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)

ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများနှင့်စပ်လျဉ်း၍ တားဆီးကာကွယ်ရန်
သတင်းအချက်အလက်ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
(Standard Operating Procedures-SOP)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် နိုင်ငံသားနှင့်
နိုင်ငံခြားသားများက အုပ်စုဖွဲ့၍ ငွေကြေးလိမ်လည်မှုအား ကြိုတင်တားဆီးကာကွယ်ခြင်း၊ သတင်း
အချက်အလက်ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်အရေးယူခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အနေဖြင့် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်
ဤလုပ်ထုံးလုပ်နည်းများ (Standard Operating Procedures-SOP)ကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ

- ၁။ ဤလုပ်ထုံးလုပ်နည်းများကို ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ
နှင့်စပ်လျဉ်း၍ တားဆီးကာကွယ်ရန် သတင်းအချက်အလက်ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်အရေး
ယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures -SOP)ဟု ခေါ်တွင်စေရမည်။
- ၂။ ဤလုပ်ထုံးလုပ်နည်းများတွင် ပါရှိသော စကားရပ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ဥပဒေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ
စည်းမျဉ်းတို့တွင် ဖော်ပြထားသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။

အခန်း (၂)

သတင်းအချက်အလက်ရယူခြင်း

- ၃။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ
စည်းမျဉ်းအရ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများက မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု
လုပ်ငန်းများလုပ်ကိုင်ရာတွင် လိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ရမည့်ကိစ္စများကို အောက်ပါ
အတိုင်းဆောင်ရွက်ရမည်-

- (က) မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများအား မိုဘိုင်းငွေရေးကြေးရေး
ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းနှင့်အညီဆောင်ရွက်ခြင်းရှိမရှိ ကြပ်မတ်
ခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း၊

- (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ခရိုင် သို့မဟုတ် မြို့နယ်သို့မဟုတ် ရပ်ကွက်ကျေးရွာအလိုက် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်မည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူ၏ ကိုယ်စားလှယ်အရေအတွက်အား စနစ်တကျ မှတ်တမ်းတင်ခြင်း၊
- (ဂ) မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းဖြင့် ငွေကြေးလွှဲပြောင်းဆောင်ရွက်ရာတွင် ဆက်သွယ်ဆောင်ရွက်သူ၏လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကတ်၊ တယ်လီဖုန်း နံပါတ်များ ပြည့်စုံစွာရယူထားနိုင်ရေး မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူ များနှင့် ၎င်းတို့၏ကိုယ်စားလှယ်များသို့ ညွှန်ကြားခြင်းနှင့် အဆိုပါအချက်အလက် များအား ပြည့်စုံစွာရယူခြင်းမရှိပါက ငွေထုတ်ယူမှုလုပ်ငန်းစဉ် မပြီးမြောက် စေရေးအတွက်ပြင်ဆင်ထားရန် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူအား ညွှန်ကြားခြင်း၊
- (ဃ) မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များသည် ဆက်သွယ်ဆောင်ရွက်သူအား ငွေထုတ်ပေးရာတွင် မူရင်းအသိပေးစာတို(SMS) လုပ်ငန်းစဉ်အမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်းတို့ပြသနိုင်မှသာ ငွေထုတ်ပေး စေခြင်းနှင့် ထုတ်ယူမည့်လိပ်စာ၌ဖော်ပြထားသည့် နေရာတွင်သာ ထုတ်ပေးစေခြင်း၊
- (င) အပိုဒ်ခွဲ (ဂ) နှင့် (ဃ) ပါ အချက်များအား ဆောင်ရွက်ရေးအတွက် မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကိုနည်းပညာပိုင်းဆိုင်ရာပြုပြင်ဆောင်ရွက်စေခြင်း၊
- (စ) မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူအား မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာစည်းမျဉ်း ၄၊ ၅ နှင့် ၆ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ခြင်းနှင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊
- (ဆ) မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူက လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုအား ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီးနောက် ရက်သတ္တနှစ်ပတ်အတွင်း ကိုယ်စားလှယ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြခြင်း ရှိ မရှိ စိစစ်ခြင်း၊
- (ဇ) ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအသီးသီးတွင် ဖွင့်လှစ် ထားသည့် ဘဏ်ငွေစာရင်းများနှင့် မိုဘိုင်းငွေကြေးစာရင်းများအား အခြားသူက ဝင်ရောက်အသုံးပြုနိုင်ခြင်းမရှိစေရန် ဘဏ်ငွေစာရင်းများနှင့် မိုဘိုင်းငွေကြေး စာရင်းများ၏ လုံခြုံမှုအဆင့်အတန်း၊ နည်းပညာအဆင့်မြှင့်တင်ပေးရေးအတွက် သက်ဆိုင်ရာ ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများအား ကြီးကြပ်ထိန်းကျောင်းခြင်း။

၄။ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူကတင်ပြသည့် သတင်းအချက်အလက်များကို အခြေခံ၍ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွင် ကိုယ်စားလှယ် အသုံးပြုခြင်းကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုမည်။

၅။ နိုင်ငံခြားသားများ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ငွေကြေးလိမ်လည်သည့် ပြစ်မှု ကျူးလွန်ခြင်းအပေါ် တားဆီးကာကွယ်နိုင်ရေးအတွက် နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်မှုနှင့်စပ်လျဉ်း၍ သတင်းပို့တိုင်ကြားရန် ပျက်ကွက်မှုနှင့် ဗီဇာသက်တမ်းကျော်လွန် နေမှုများအား သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အောက်ပါအတိုင်း စိစစ်ဆောင်ရွက်ရမည်-

- (က) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ်တွင် အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၂၁)ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီ လက်အောက်ရှိ တာဝန်ပေးထားသော စစ်ဆေးရေးအဖွဲ့များသည် ၁၉၄၈ ခုနှစ်၊ နိုင်ငံခြားသားများမှတ်ပုံတင်ရေး နည်းဥပဒေများအရ နိုင်ငံခြားသား များအားငှားရမ်းနေထိုင်ခွင့်ပြုထားသည့် ဟိုတယ်၊ နေအိမ်၊ တိုက်ခန်း၊ အဆောက်အအုံ၊ ဥပစာတစ်ခုခုကိုစီမံအုပ်ချုပ်သူ သို့မဟုတ် ပိုင်ရှင်များ၊ အိမ်ရာကော်မတီများက ဖြည့်စွက်တင်ပြရမည့်ပုံစံများဖြင့် သတင်းပေးပို့တိုင်ကြားခြင်းကို စိစစ်ကြီးကြပ် ရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများက မြေပြင်တွင် ပုံမှန်စစ်ဆေးခြင်း၊
- (ခ) နိုင်ငံခြားသားများ မှတ်ပုံတင်ရေးအက်ဥပဒေ၊ ၁၉၄၈ ခုနှစ်၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေများနှင့်အညီသက်ဆိုင်ရာ အိမ်ရှင်၊ ဟိုတယ်၊ တည်းခိုခန်း ပိုင်ရှင်များသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနသို့ သတင်း ပေးပို့တိုင်ကြားမှု ရှိ မရှိအား သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မြေပြင်တွင် ပုံမှန်စစ်ဆေးခြင်း၊
- (ဂ) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဗီဇာသက်တမ်းကျော်လွန် နေသည့် နိုင်ငံခြားသားစာရင်းအား စိစစ်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့သို့ အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း။

၆။ နိုင်ငံခြားသားများအား ငှားရမ်းနေထိုင်ခွင့်ပြုထားသည့် ဟိုတယ်၊ နေအိမ်၊ တိုက်ခန်း၊ အဆောက်အအုံ၊ ဥပစာတစ်ခုခုကို စီမံအုပ်ချုပ်သူ သို့မဟုတ် ပိုင်ရှင်များ၊ အိမ်ရာကော်မတီများသည် နိုင်ငံခြားသားများကို ငှားရမ်းနေထိုင်ခွင့် ပြုသည့်ကိစ္စရပ်အား ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပို့ရမည်။

အခန်း (၃)

စစ်ဆေးဖော်ထုတ်ရေးယူခြင်း

၇။ နိုင်ငံသားစိစစ်ရေးကတ်အတုများဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်ငွေစာရင်းများ သို့မဟုတ် မိုဘိုင်းငွေကြေးစာရင်း (Mobile Financial Services Account)များကို ဥပဒေနှင့်အညီ ပိတ်သိမ်းနိုင်ရေး အောက်ပါအတိုင်း ဆောင်ရွက်ရမည် -

- (က) မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများသည် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်များအတိုင်း ဆက်လက်ဆောင်ရွက်ခြင်း၊
- (ခ) သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းသည် နိုင်ငံသားစိစစ်ရေးကတ်အတုများဖြင့် ဘဏ်ငွေစာရင်းများ သို့မဟုတ် မိုဘိုင်းငွေကြေးစာရင်း(Mobile Financial Services Account)များ ဖွင့်လှစ်ထားကြောင်း စစ်ဆေးပေါ်ပေါက်ပါက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း၊ သံသယဖြစ်ဖွယ်ရာ ငွေကြေးစီးဆင်းမှုများကို စိစစ် နိုင်ရေးအတွက် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့(Financial Intelligence Unit-FIU)သို့ ပေးပို့ခြင်း၊
- (ဂ) နိုင်ငံသားစိစစ်ရေးကတ်အတုများဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်ငွေစာရင်းများ သို့မဟုတ် မိုဘိုင်းငွေကြေးစာရင်း (Mobile Financial Services Account)များ အား ပိတ်သိမ်းနိုင်ရေး သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းများက မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြဆောင်ရွက်ခြင်း၊
- (ဃ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပိတ်သိမ်းနိုင်ရေးတင်ပြလာသည့် ဘဏ်ငွေ စာရင်းများ သို့မဟုတ် မိုဘိုင်းငွေကြေးစာရင်း (Mobile Financial Services Account) များကို စိစစ်၍ ပိတ်သိမ်းရန်နှင့် အဆိုပါငွေစာရင်းများရှိ လက်ကျန်ငွေများအား ပြန်လည်ထုတ်ယူခြင်းမရှိသည့် ငွေစာရင်း(Unclaimed Fund)သို့ ထည့်သွင်းခြင်း။

၈။ ပြည်တွင်းဘဏ်များမှ ပြည်ပဘဏ်များသို့ အပြန်အလှန်ငွေလွှဲပြောင်းပေးမှုနှင့်စပ်လျဉ်း၍ အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေလွှဲပြောင်းခြင်း(Wire Transfer)ဆောင်ရွက်ရာတွင်ဘဏ်များက လိုက်နာဆောင်ရွက်ရမည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာလမ်းညွှန်ချက်နှင့် တည်ဆဲဘဏ်လုပ်ငန်းလုပ်ထုံးလုပ်နည်းများနှင့်အညီလိုက်နာမှု ရှိ မရှိအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြီးကြပ်ဆောင်ရွက်ရမည်။

၉။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်-

- (က) မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများက မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာစည်းမျဉ်း ၂၂ အပိုဒ်ခွဲ (က) ပါ ကိစ္စရပ်များဖြစ်ပွားကြောင်း အသိပေးတင်ပြလာပါက ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ထံ အကြောင်းကြားရမည်၊
- (ခ) အပိုဒ်ခွဲ(က)ပါကိစ္စရပ်များအား အသိပေးတင်ပြခြင်းမရှိသည့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူကို မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်း ၂၄ နှင့်အညီ အရေးယူဆောင်ရွက်ရမည်။

၁၀။ ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများသည် မြန်မာနိုင်ငံအတွင်း၌ နိုင်ငံခြားသားများက ဘဏ်ငွေစာရင်းများနှင့် မိုဘိုင်းငွေရေးကြေးစာရင်းများဖွင့်လှစ်လျှင် ဖွင့်လှစ်သည့် နိုင်ငံခြားသားများ၏ ဘဏ်ငွေစာရင်းများနှင့် မိုဘိုင်းငွေရေးစာရင်းများတွင် စိစစ်ရမည့်စာရွက် စာတမ်းအထောက်အထားများဖြစ်သော နိုင်ငံကူးလက်မှတ်၊ ဗီဇာနှင့် နေထိုင်ခွင့်သက်တမ်း ရှိ မရှိ၊ ကျပ်ငွေလက်ခံရရှိသည့်အရင်းအမြစ်၊ အလုပ်ဖြင့်နေထိုင်သူဖြစ်ပါက အလုပ်လုပ်ကိုင်သည့်ကုမ္ပဏီ၏ ထောက်ခံချက်၊ ငွေစာရင်းဖွင့်လှစ်သူအား မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ နေရပ်လိပ်စာနှင့် နေထိုင် ကြောင်းထောက်ခံချက် စသည်တို့အပြင် အခြားလိုအပ်သည့်စာရွက်စာတမ်း အထောက်အထားများ တောင်းခံ၍ အလေးထားစိစစ်ရမည်။

၁၁။ သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးသည် နိုင်ငံခြားသား များက ဗီဇာကျော်လွန်နေထိုင်ခြင်း၊ ဗီဇာစည်းကမ်းဖောက်ဖျက်ခြင်း၊ သတ်မှတ်နေရာတွင် နေထိုင်မှု မရှိခြင်း၊ ဥပဒေချိုးဖောက်ခြင်းများ ရှိ မရှိတို့ကို နိုင်ငံခြားသားများမှတ်ပုံတင်ရေးအက်ဥပဒေ၊ ၁၉၄၈ ခုနှစ်၊ နိုင်ငံခြားသားများမှတ်ပုံတင်ရေးနည်းဥပဒေများ၊ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေတို့နှင့်အညီ စိစစ်ရန်နှင့် ဥပဒေချိုးဖောက်မှုများရှိပါက ယင်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရမည်။

၁၂။ နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်သွားလာမှုအပေါ် စနစ်တကျ ရှိစေရေးအတွက်-

- (က) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာမှုနှင့် စပ်လျဉ်း၍ ပြည်ဝင်ဗီဇာနှင့် နေထိုင် ခွင့်သက်တမ်း တိုးမြှင့်ထုတ်ပေးခြင်းဆိုင်ရာလုပ်ငန်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရမည်၊

- (ခ) နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာသံရုံးများက နိုင်ငံခြားသားများအား ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးရာတွင် သံသယဖြစ်ဖွယ်ရှိသည့် နိုင်ငံခြားသားများတွေ့ ရှိရပါက ယင်းတို့နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့သို့ ပေးပို့ရမည်။
- (ဂ) ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့သည် အပိုဒ်ခွဲ(ခ)အရ ပေးပို့သည့်သတင်းအချက်အလက်များကို အသုံးပြု၍ အဆိုပါနိုင်ငံခြားသားများအား ထိန်းသိမ်းကြပ်မတ်ရန် ပူးပေါင်းဆောင်ရွက်ရမည်။
- (ဃ) နိုင်ငံခြားသားဝင်ရောက်ခြင်း သို့မဟုတ် ထွက်ခွာခြင်းနှင့် စပ်လျဉ်းသည့် သတင်း အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီရရှိနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန အားလုံး ချိတ်ဆက်အသုံးပြုနိုင်သည့် နည်းပညာသုံးသတင်းပို့စနစ် (Reporting System)တစ်ခုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးဆောင်၍ တည်ဆောက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပါဝင်ဆောင်ရွက်ရမည်။

၁၃။ နိုင်ငံသားစိစစ်ရေးကတ်အတုများဖြင့် မှတ်ပုံတင်ထားသောတယ်လီဖုန်းဆင်းကတ်များနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းများကို လိုက်နာမှုမရှိသည့် ဆင်းကတ်များအား ဖျက်သိမ်းနိုင်ရေး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည်-

- (က) တယ်လီဖုန်းဆင်းကတ်များအား မှတ်ပုံတင်ခြင်းနှင့်စိစစ်ခြင်းစနစ်(Sim Registration Management System) ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၏ နိုင်ငံသားဆိုင်ရာအချက်အလက်မှတ်တမ်း (National Database) နှင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ရမည်။
- (ခ) မှန်ကန်မှုမရှိသော နိုင်ငံသားစိစစ်ရေးကတ်ဖြင့် မှတ်ပုံတင်ထားသူများထံသို့ ရက် ၃၀ အတွင်း မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်ရန်အတွက် SMS ပေးပို့ရန်၊ ရက် ၃၀ အတွင်း မှန်ကန်စွာမှတ်ပုံတင်ခြင်းမရှိပါက One Way Block (အထွက် Call/SMS/ Data အသုံးပြုမှုပိတ်ခြင်း/ရပ်ဆိုင်းခြင်း) ပြုလုပ်ရန်၊ One Way Block ပြုလုပ်ပြီး နောက်ထပ် ရက် ၉၀ အတွင်း မှတ်ပုံတင်ခြင်း မရှိပါက အပြီးပိတ်သိမ်းရမည်။

၁၄။ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် ကုမ္ပဏီမှတ်ပုံတင် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးကွန်ရက်က လျှောက်ထားလာပါက မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (ခ) အရ မှတ်ပုံတင်အရာရှိထံသို့တင်ပြသည့် အချက်အလက်များ မှန်ကန်မှု ရှိ မရှိ စစ်ဆေးပြီးလျှောက်ထားမှုတွင်ပါရှိသည့် အချက်အလက်များသည် ဥပဒေအရ သတ်မှတ်ချက်များနှင့် ကိုက်ညီမှန်ကန်မှုမရှိကြောင်း စိစစ်တွေ့ရှိရပါက ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ်ထုတ်ပေးခြင်းမပြုဘဲ ဥပဒေအရသတ်မှတ်ချက်များနှင့်ကိုက်ညီမှသာ ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ်ထုတ်ပေးပြီး မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ခြင်း ရှိ မရှိ မှတ်ပုံတင်အရာရှိက စစ်ဆေးရမည်။

၁၅။ ဆက်သွယ်ရေးကွန်ရက်မှ ငွေကြေးလိမ်လည်မှုများကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် ပုဂ္ဂလိကဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကြီးကြပ်မှုကော်မတီတို့၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရမည်။

၁၆။ နည်းပညာကိုအသုံးပြုပြီး ဆက်သွယ်ရေးကွန်ရက်မှ ကျူးလွန်သည့် ငွေကြေးလိမ်လည်မှု များနှင့်စပ်လျဉ်း၍ -

- (က) သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့အပြင် ဥပဒေအရတရားစွဲဆိုရန် အခွင့်အရေးရှိသည့် အခြားအဖွဲ့အစည်းများကသံသယရှိသူများ၏ ငွေကြေးဆိုင်ရာလိုအပ်သည့်အချက် အလက်များကို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားရမည်။
- (ခ) ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က အချိန်နှင့်တစ်ပြေးညီ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာဘဏ်များသို့ ချိတ်ဆက်ပြီး အချက်အလက် များရယူဆောင်ရွက်၍ တရားစွဲအဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့အပြင် ဥပဒေအရတရားစွဲဆိုရန် အခွင့်အရေး ရှိသည့် အခြားအဖွဲ့အစည်းများသို့ အကြောင်းပြန်ကြားရမည်။
- (ဂ) သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းများ ဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့အပြင်ဥပဒေအရ တရားစွဲဆိုရန်အခွင့်အရေးရှိသည့် အခြား အဖွဲ့အစည်းများကသံသယရှိသူများ၏ဆက်သွယ်ရေးဆိုင်ရာလိုအပ်သည့် အချက် အလက်များအချိန်မီရရှိနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနသို့ တောင်းခံပေးနိုင်ရေး မိမိတို့သက်ဆိုင်ရာဝန်ကြီးဌာနသို့တင်ပြ၍ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရမည်။

၁၇။ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသည့် ငွေကြေးလိမ်လည်မှုဖြစ်စဉ်များမှ တရားခံ ဖမ်းဆီးဖော်ထုတ်ရာတွင် ပြစ်မှုကျူးလွန်သူ၏ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ရရှိရေး စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့နှင့် မူခင်းရဲတပ်ဖွဲ့တို့ သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်ရမည်။

၁၈။ ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် နိုင်ငံသားနှင့် နိုင်ငံခြားသားများက အုပ်စုဖွဲ့၍ ငွေကြေး လိမ်လည်မှုကျူးလွန်ပါကတည်ဆဲဥပဒေများအရ အမှုဖွင့်ကာ အရေးယူဆောင်ရွက်ရမည်။

အခန်း (၄)

တားဆီးကာကွယ်ခြင်း

၁၉။ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံသားစိစစ်ရေးကတ်ဖြင့် ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် မိုဘိုင်းငွေရေးကြေးစာရင်း(Mobile Financial Services Account) ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများသည်-

(က) မိုဘိုင်းငွေရေးကြေးစာရင်း (Mobile Financial Services Account) ဖွင့်လှစ်သူများအား ကောင်းစွာသိရှိခြင်း (Know Your Customer-KYC)ဆိုင်ရာ လုပ်ငန်းစဉ်များကို ပြည့်စုံစွာဆောင်ရွက်ပြီးနောက် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများ၏ ကိုယ်စားလှယ်များမှတစ်ဆင့် လူကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးအတည်ပြုနိုင်သည့်စနစ်အား ချမှတ်ဆောင်ရွက်ရမည်။

(ခ) အပိုဒ်ခွဲ(က)ပါ ဖွင့်လှစ်သူများအား ကောင်းစွာသိရှိခြင်း (Know Your Customer-KYC) ဖြင့်ဖြစ်စေ၊ နိုင်ငံသားစိစစ်ရေးကတ်ဖြင့်ဖြစ်စေ ပြည့်စုံမှုမရှိသည့် သံသယဖြစ်ဖွယ် ရှိသောအချက်အလက်တွေ့ရှိရပါက မိုဘိုင်းငွေရေးကြေးစာရင်း(Mobile Financial Services Account)အား ဖွင့်လှစ်ပေးခြင်း မပြုရ။

၂၀။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများက မသင်္ကာဖွယ် ငွေကြေးလွှဲပြောင်းမှုများ စိစစ်တွေ့ရှိပါက ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit-FIU)သို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါ သတင်းပို့ရန် တာဝန်နှင့်အညီ စနစ်တကျသတင်းပို့နိုင်ရေးအတွက် အသိပညာပေးခြင်းများဆောင်ရွက်ရမည်။

၂၁။ နယ်စပ်လုံခြုံရေးစခန်းများသည် နိုင်ငံခြားသားများ ကုန်းလမ်းမှလည်းကောင်း၊ ရေလမ်းမှ လည်းကောင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ထွက်မှုကို စစ်ဆေးတွေ့ရှိပါက ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့သို့ အဆင့်ဆင့် တင်ပြဆောင်ရွက်ရမည်။

၂၂။ နိုင်ငံသားစိစစ်ရေးကတ်အတု ပြုလုပ်မှုမဖြစ်ပေါ်စေရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက လက်ရှိဆောင်ရွက်နေသည့် အီလက်ထရောနစ်မှတ်ပုံတင်ခြင်း(e-ID) စနစ် နှင့်အတူ နိုင်ငံသားစိစစ်ရေးကတ် လုံခြုံရေးအဆင့်အတန်းမြှင့်တင်ရေး ဆောင်ရွက်ရမည်။

၂၃။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံသားစိစစ်ရေးကတ်များဖြင့် ဘဏ်ငွေစာရင်းများ ဖွင့်လှစ်ပြီး အခြားသူများထံ ရောင်းချနေခြင်းကြောင့် ရင်ဆိုင်ကြုံတွေ့ရမည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင် မီဒီယာများမှတစ်ဆင့် ဖြစ်စဉ်နမူနာများအပေါ်အခြေခံ၍ နည်းလမ်း မျိုးစုံဖြင့် အသိပညာပေးအစီအစဉ်များကို ဘဏ်များက ထုတ်ပြန်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

၂၄။ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုသည့် ငွေကြေးလိမ်လည်မှု ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိရောင်ရှားနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်မှုများအား ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

- (က) ပြည်သူများ မှတ်မှတ်ထင်ထင် သတိထားမိစေရေးအတွက် နိုင်ငံပိုင်မီဒီယာများတွင် နည်းလမ်းမျိုးစုံဖြင့် လူထုအသိပညာပေး (Public Awareness) ပြုလုပ်ရန်၊
(ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးရုံးများအပါအဝင်)
- (ခ) သတင်းစာ ရှင်းလင်းပွဲများတွင် သက်ဆိုင်ရာက ရှင်းလင်းပြောကြားနိုင်ရေး ဘဏ် အဖွဲ့အစည်းများနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများက စီစဉ်ပေးရန်၊
- (ဂ) သက်ဆိုင်ရာကပေးပို့သောသတင်းများ၊ ထုတ်ပြန်ချက်များကို ပုဂ္ဂလိက ပြည်တွင်း ပြည်ပမီဒီယာများပါဝင်သည့် သတင်းအချက်အလက်အဖွဲ့ (Information Team) တွင် ဖြန့်ဝေပေးရန်၊
- (ဃ) အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုကို မီဒီယာနည်းလမ်းဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ရန်၊
- (င) ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ တရားဝင် Online Address များအား ပြည်သူလူထုက သတိပြုအသုံးပြုရေး သက်ဆိုင်ရာဘဏ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများက အသိပညာပေးတိုးမြှင့်ဆောင်ရွက်ရန်၊
- (စ) ပြည်သူလူထုသို့ အသိပေးဆောင်ရွက်ရာတွင် ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအားလုံးကသတ်မှတ်ချက်နှင့်အညီ တစ်ပုံစံတည်း ထုတ်ပြန်နိုင်ရေး သတ်မှတ်ဆောင်ရွက်ပေးရန်။

၂၅။ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများသည် မိုဘိုင်းငွေကြေးစာရင်း (Mobile Financial Services Account)များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့်အညီဖွင့်လှစ်သူ များအား ကောင်းစွာသိရှိခြင်း (Know Your Customer-KYC) အပြည့်အဝရယူသည့် အဆင့် ၂ (Level 2) ဖြင့်သာဖွင့်ရမည်။


၂၆။ ဘဏ်သည်ဆက်သွယ်ရေးကွန်ရက်အသုံးပြု၍ ငွေကြေးလိမ်လည်မှုများတွင် ဘဏ်များ၏ အမှတ်တံဆိပ်(Logo)များ အသုံးပြု၍ ငွေကြေးလိမ်လည်ကြောင်း စိစစ်တွေ့ရှိရသဖြင့် မိမိတို့ဘဏ်များ၏ အမှတ်တံဆိပ်(Logo)များတွင် လုံခြုံရေးဆိုင်ရာ လျှို့ဝှက်အမှတ်အသားများအား ထည့်သွင်းဆောင်ရွက်ရမည်။

၂၇။ နည်းပညာအသုံးပြု၍ ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့်ငွေကြေးလိမ်လည်မှုများပြုလုပ်ခြင်းကို ကာကွယ်ရန်-

- (က) ဆက်သွယ်ရေးကွန်ရက်မှ ရောင်းချသည့် ဘဏ်ငွေစာရင်းများ၊ ငွေကြေးချို့တဲ့သူများကို မြူဆွယ်၍ ဘဏ်ငွေစာရင်းများဖွင့်၍ ဝယ်ယူခြင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ဘဏ်ငွေစာရင်း သို့မဟုတ် မိုဘိုင်းပေး (Mobile pay) စာရင်းများ ဖွင့်လှစ်ခြင်းမရှိစေရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က စိစစ်ကြပ်မတ်ရမည်၊
- (ခ) ဖုန်းဆင်းကတ်များ အခြားသူထံမှဝယ်ယူပြီး ဆက်သွယ်ရေးကွန်ရက်တွင် နည်းပညာအသုံးပြု၍ငွေကြေးလိမ်လည်ခြင်း၊ ရရှိသောငွေကြေးများကို ပြည်ပနိုင်ငံများသို့ အဆင့်ဆင့်လွှဲပြောင်းခြင်းများမရှိစေရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က စိစစ်ကြပ်မတ်ရမည်၊
- (ဂ) လူမှုကွန်ရက် (Social Media)၊ ဝဘ်ဆိုဒ် (Website)၊ ဖုန်းဆော့ဝဲ (Mobile Application)များ အသုံးပြု၍ ဆက်သွယ်ရေးကွန်ရက်တွင် ငွေကြေးလိမ်လည်မှုပြုလုပ်သူများအား စောင့်ကြည့်သတင်းရယူခြင်း၊ စုံစမ်းထောက်လှမ်းခြင်းနှင့် အသွင်ယူစုံစမ်းခြင်းတို့ကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ရမည်၊
- (ဃ) သံသယဖြစ်ဖွယ်တွေ့ရှိရသော လူမှုကွန်ရက်(Social Media)များအား စုံစမ်းထောက်လှမ်းနိုင်ရေးနှင့် ပိတ်သိမ်းနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့က နည်းပညာတိုးမြှင့်ဆောင်ရွက်ရမည်၊
- (င) ပြစ်မှုကျူးလွန်သည်ဟု သံသယဖြစ်ဖွယ်ရှိသော ဝဘ်ဆိုဒ်(Website)များအား ပိတ်သိမ်းနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်ရမည်၊

- (၈) ဆက်သွယ်ရေးကွန်ရက်အသုံးပြု ငွေကြေးလိမ်လည်မှုဆိုင်ရာ နည်းပညာများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ က အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) နှင့် ပူးပေါင်းဆောင်ရွက်ရမည်။

အမိန့်အရ



အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

စာအမှတ်၊ ၁၁၂ (၁) / ၈ / ကောင်စီ (၂၀၂၃)

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နေပြည်တော်ကောင်စီ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အားလုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

ညွှန်ကြားရေးမှူးချုပ်

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန

} မြန်မာနိုင်ငံပြန်တမ်းအပိုင်း (၁) တွင်
ထည့်သွင်းကြေညာပေးပါရန်။

အမိန့်အရ


၁၅/၁၀/၂၀၁၇

ခင်လတ်

ဒုတိယဝန်ကြီး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး







 ၁၄/၁၀/၂၀၁၇